

အရေးပေါ်အသေးစားသုံးငွေစသည့် အထူးချေးငွေများအား ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်နှင့်စပ်လျဉ်း၍

ဤငွေများသည် နိုင်ငံတော်မှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက “ငွေပြန်ဆပ်ခြင်းကင်းလွတ်ခွင့် (ပြန်ဆပ်ရန်မလိုအပ်ခြင်း)” ရရှိပါမည်။

2024 ခုနှစ်တွင် ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်ဆိုင်ရာများကို လုပ်ဆောင်နိုင်သူများမှာ 2024 ဘဏ္ဍာနှစ်တွင် “သင် (ချေးယူထားသူ)” နှင့် “သင် (ချေးယူထားသူ) ၏ အိမ်ထောင်ဦးစီး” နှစ်ဦးစလုံးသည် “နေထိုင်သူတစ်ဦးချင်းအခွန်နှုန်း၊ ဝင်ငွေခွန်နှုန်း နှစ်ခုလုံးမှ ကင်းလွတ်ခွင့် (နေထိုင်ခွန်ကို ပေးဆောင်ရန်မလိုအပ်ခြင်း)” ရထားလျှင်ဖြစ်သည်။

* “သင် (ချေးယူထားသူ)” သည် “အိမ်ထောင်ဦးစီး” ဖြစ်ပြီး “နေထိုင်သူတစ်ဦးချင်းအခွန်နှုန်း၊ ဝင်ငွေခွန်နှုန်း နှစ်ခုလုံးမှ ကင်းလွတ်ခွင့် (နေထိုင်ခွန်ကို ပေးဆောင်ရန်မလိုအပ်ခြင်း)” ကို ရရှိထားပါက ငွေပြန်ဆပ်ခြင်းကင်းလွတ်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နိုင်ပါသည်။

သင်သည် “ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်” ရနိုင်မရနိုင်ကို၊ “ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်” ရရန်အတွက် မည်သို့လုပ်ဆောင်ရမည်ကို ရှင်းပြမည် ဖြစ်သောကြောင့် သေသေချာချာဖတ်ကာ၊ လိုအပ်သည်များကို လုပ်ဆောင်ပါ။


1 သင်အသုံးပြုခဲ့သည့် ချေးငွေကို အတည်ပြုပါ

ချေးငွေအမျိုးအစား	ချေးယူကာလ	အများဆုံးချေးငွေပမာဏ
အရေးပေါ်အသေးစားသုံး ငွေ		ယန်း 2 သိန်း
ဘက်စုံထောက်ပံ့ရေးငွေ (ကနဦးချေးငွေ)	1 လမြောက် မှ 3 လမြောက်	တစ်ဦးတည်းရှိသည့်အိမ်ထောင်စု လစဉ်ငွေပမာဏ ယန်း 1 သိန်းခွဲ နှစ်ဦးနှင့်အထက်ရှိသည့်အိမ်ထောင်စု လစဉ်ငွေပမာဏ ယန်း 2 သိန်း
ဘက်စုံထောက်ပံ့ရေးငွေ (ကာလတိုးချေးငွေ) *	4 လမြောက် မှ 6 လမြောက်	
ဘက်စုံထောက်ပံ့ရေးငွေ (ထပ်မံထုတ်ချေးငွေ)	1 လမြောက် မှ 3 လမြောက်	တစ်ဦးတည်းရှိသည့်အိမ်ထောင်စု လစဉ်ငွေပမာဏ ယန်း 1 သိန်းခွဲ နှစ်ဦးနှင့်အထက်ရှိသည့်အိမ်ထောင်စု လစဉ်ငွေပမာဏ ယန်း 2 သိန်း

* “ကာလတိုးချေးငွေ” ဆိုသည်မှာ ကနဦးချေးငွေ၏ ချေးယူကာလကို ကာလထပ်တိုးထားသည့် (ဆက်လက်အသုံးပြုသည့်) ချေးငွေ ဖြစ်သည်။ 2020 ခုနှစ် ဇူလိုင်လမှ 2021 ခုနှစ် ဇွန်လအထိ လက်ခံဆောင်ရွက်ပေးခဲ့သည်။




2 ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်ရရှိသည့် ငွေပမာဏ




* ပြန်ဆပ်ရမည့်ကာလကို (2024 ခုနှစ်) ဒီဇင်ဘာလအထိ သတ်မှတ်ထားသော အရေးပေါ်အသေးစားသုံးငွေမှာမူ အကျိုးမဝင်ပါ။


ဥပမာ 1) ဘက်စုံထောက်ပံ့ရေးငွေ (ကနဦးချေးငွေ) ယန်း 6 သိန်းကို 2023 ခုနှစ် ဇန်နဝါရီလမှ 10 နှစ်အတွင်း ပြန်ဆပ်ရန်




ဥပမာ 2) ဘက်စုံထောက်ပံ့ရေးငွေ (ကနဦးချေးငွေ) ယန်း 4 သိန်း 5 သောင်းကို 2023 ခုနှစ် ဇွန်လမှ 5 နှစ် အတွင်း ပြန်ဆပ်ရန် စီစဉ်ထားပါက



ဥပမာ 3) ဘက်စုံထောက်ပံ့ရေးငွေ (ကာလတိုးချေးငွေ) ယန်း 4 သိန်း 5 သောင်းကို 2024 ခုနှစ် ဇန်နဝါရီလမှ 10 နှစ်အတွင်း ပြန်ဆပ်ရန်



3 ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်တွင် အကျုံးဝင်မဝင် အတည်ပြုပါ



- 1 ပြန်ဆပ်ခြင်းကင်းလွတ်ခွင့် မရနိုင်ပါ → 6 သို့
- 2 ပြန်ဆပ်ခြင်းကင်းလွတ်ခွင့် လျှောက်ထားပါ → 4 သို့
- 3 သင်သည် “2024 ဘဏ္ဍာနှစ် နေထိုင်ခွန်ကင်းလွတ်ခွင့်” ရထားသလားဆိုသည်ကို အတည်ပြုပါ → 5 သို့
- 4 သင်နှင့် အိမ်ထောင်ဦးစီးသည် “2024 ဘဏ္ဍာနှစ် နေထိုင်ခွန်ကင်းလွတ်ခွင့်” ရထားသလားဆိုသည်ကို အတည်ပြုပါ → 5 သို့


*ငွေချေးယူခဲ့စဉ်က အိမ်ထောင်ဦးစီးသည် အခြားသူ ဖြစ်ပါက သီးခြားစာရွက်စာတမ်းများ တင်ပြရန် လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။

4 ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်လျှောက်ထားခြင်းနည်းလမ်း

- လျှောက်ထားရန်နောက်ဆုံးရက် **2024 ခုနှစ် ဩဂုတ်လ 31 ရက် (ထိုနေ့တွင် အသုံးပြုခွင့်ကုန်ဆုံးကြောင်း တံဆိပ်နှိပ်မည် ဖြစ်သည်)**
 - လိုအပ်သည့်စာရွက်စာတမ်းများ
 - ①ငွေပြန်ဆပ်ခြင်းကင်းလွတ်ခွင့်လျှောက်လွှာ (စာအိတ်ထဲတွင်ပါသည့်စာရွက်)
 - ②နေထိုင်သူကတ် (အိမ်ထောင်စုဝင်အားလုံး ပါဝင်နေပြီး၊ 3 လအတွင်း ထုတ်ပေးထားသည့်ကတ်)
 - ③2024 ဘဏ္ဍာနှစ် အခွန်ကင်းလွတ်ခွင့် ထောက်ခံစာ (ငွေပမာဏ *ဖော်ပြမထားသောအရာ)

* ①၏ဖြည့်နည်းကို နားမလည်ပါက အထူးချေးငွေရုံးစင်တာ သို့မဟုတ် သင်နေထိုင်သည့် မြို့ရပ်ကွက်ကျေးရွာမှ လူမှုဝန်ထမ်း ကောင်စီသို့ တိုင်ပင်ဆွေးနွေးပါ
 - လျှောက်ထားရမည့်နေရာ ㊦119-0213 Tokyo Council of Social Welfare အထူးချေးငွေရုံးစင်တာ
- * လိပ်စာ ဖော်ပြရန် မလိုပါ။
- * ဤစာနှင့်အတူ ထည့်ထားသည့် (တံဆိပ်ခေါင်းကပ်ရန် မလိုသော) အပြာရောင်စာအိတ်တွင် ①②③ ကို ထည့်သွင်း၍ စာတိုက်ပုံးတွင် ထည့်ပါ။

5 နေထိုင်ခွန်နှင့်ပတ်သက်၍ စစ်ဆေးခြင်းနည်းလမ်း



● 2024 ဘဏ္ဍာနှစ်တွင် အခွန်ကင်းလွတ်ခွင့်ရခဲ့သည် → 4 သို့

● 2024 ဘဏ္ဍာနှစ်တွင် အခွန်ဆောင်ခဲ့သည် → 6 သို့

6 ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်မရပါက

ပြန်ဆပ်မီတွင် အသိပေးစာ ပေးပို့ပါမည်။ လိပ်စာ အပြောင်းအလဲ ရှိသည့်အခါ “နေထိုင်သူကတ်”၊ “ယာဉ်မောင်းလိုင်စင်မိတ္တူ”၊ “ကိုယ်ပိုင်နံပါတ် (My Number) ကတ်ပြားမိတ္တူ”၊ “နေထိုင်ခွင့်ကတ်မိတ္တူ” တို့အနက် တစ်ခုခုကို အထူးချေးငွေရုံးစင်တာသို့ ပေးပို့ပါ။

*အပြောင်းအရွှေ့မလုပ်မီ အိမ်လိပ်စာနှင့် ပြောင်းရွှေ့ပြီးအိမ်လိပ်စာကို ရေးသားဖော်ပြထားရမည်။

7 ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်လျှောက်ထားခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများပြီးဆုံးပါက

(2024 ခုနှစ်) စက်တင်ဘာလကုန်မှစ၍ ပြန်ဆပ်ခြင်းကင်းလွတ်ခွင့် ရရှိခဲ့ခြင်း ရှိမရှိကို အသိပေး အကြောင်းကြားပါမည်။ ယခုအကြိမ် ပြန်ဆပ်ခြင်းကင်းလွတ်ခွင့် မရရှိခဲ့သည်။ နောက်နှစ်တွင် ပြန်ဆပ်ခြင်းကင်းလွတ်ခွင့်နှင့်စပ်လျဉ်း၍ ထပ်မံလမ်းညွှန်မည်ဖြစ်သောကြောင့် လိပ်စာပြောင်းသွားပါက အကြောင်းကြားပေးပါ။

စုံစမ်းမေးမြန်းရန်

〒119-0213 Tokyo Council of Social Welfare အထူးချေးငွေရုံးစင်တာ

☎ 050-3668-5012(လက်ခံသည့်အချိန်။ ရုံးဖွင့်ရက် 9: 30 ~ 17:30)

<https://www.tcs.w.tvac.or.jp/coronatokurei/index.html>

